

④(占卜)数字“八” II နဝ၊ <hain:> 已超过结婚年龄的၊ အပျို ~ 老处女 / လူပျို ~ 老光棍
 ဟိုင်းဆင် န၊ <hain: hsin> = ဟိုင်း-န①
 ဟိုင်းအိနာကောင် န၊ <hain: i na gaun> [英·緬 hyena + ကောင်] 鬣狗
 ဟစ် က၊ <hti> 喊叫，呼号၊ အသံကောင်း ~ နေသည်။ 说得
 好听。
 ဟစ်ကြော် က၊ <hit kyaw> 大喊，呼叫၊ ~ သံများတည်ညံ
 ဖြစ်သည်။ 喊声连天。
 ဟစ်ကြော်တီးကြော် က၊ <hit kyaw ti: gyaw> 大喊大叫
 ဟစ်ကြော်မြည်တမ်း က၊ <hit kyaw myi tan:> 大喊，高喊
 ဟစ်ကြော်ဟည်းကြော် က၊ <hit kyaw hi: gyaw> 大喊大叫
 ဟစ်ကြီး က၊ <hit kyo:> 高喊，喊声震天
 ဟစ်ကြီး က၊ <hit kyon:> 叫嚷
 ဟစ်ကြိမ်း က၊ <hit kyein:> 高喊；高声斥责，叫嚣
 ဟစ်ကြေး က၊ <hit kywei:> 喊叫，高呼，高喊
 ဟစ်ခေါ် က၊ <hit khaw> 呼喊，呼唤
 ဟစ်ချွန်း က၊ <hit <khyon:> 喊声震天
 ဟစ်ခြိမ်း က၊ <hit khyein:> 响彻云霄
 ဟစ်ငို က၊ <hit ngo> 大哭，痛哭
 ဟစ်ငြံ က၊ <hit nya> 高喊，喊叫
 ဟစ်တီးရီးယား န၊ <hit ti: ri: ya:> [英 hysteria] 歇斯底
 里，精神病
 ဟစ်တိုင် န၊ <hit tain> ①缅甸古代帝王规定允许百姓伸
 冤告状的地方၊ ဘဝ ~ 诉苦 ②(喻)群众对不合理现
 象提出的意见၊ ပြည်သူ့ ~ (人民论坛)群众意见
 ဟစ်ထူး က၊ <hit htu:> 大声回答，喊着回答
 ဟစ်ထုတ် က၊ <hit htout> 喊出
 ဟစ်ပြော က၊ <hit pyaw:> 高声说
 ဟစ်အော် က၊ <hit aw> 高呼，高喊
 ဟည် နဝ၊ <hi> 响彻云霄၊ မောင်းသံ ~ ဆည်။ 锣声震天。
 ဟည်း က၊ <hi:> 震天响
 ဟည်းချ က၊ <hi: khya'> = ဟင်းချ-က
 ဟည်းတိုက် က၊ <hi: tait> 船夫呼喊号子
 ဟည်းလည်း က၊ <hi: li:> (古) = ဟင်းလင်း
 ဟည်းဟည်းဟဟဲ က၊ <hi: hi: he: he:> 大声地，响声震天
 ဟတ် န၊ <hat> [掸]瀑布
 ဟတ်က န၊ <hat ka'> (中国南方的)客家၊ ~ စကား 客
 家话 / ~ လူမျိုး 客家人
 ဟတ်ချီး မသ၊ <hat khyo:> 打喷嚏的声音
 ဟတ္တနီ န၊ <hat ht-ni> 淫妇
 ဟတ္တပတ် န၊ <hat d-bat> [巴]约两尺半的长度(按佛教教
 规僧侣念经时互相间隔的距离)
 ဟတ္တပါသ် န၊ <hat d-bat> = ဟတ္တပတ်

ဟိတ် I န၊ <heit> [巴]①【佛】因၊ ~ ခြောက်ပါး 六因，即၊
 လောဘ ~ 贪婪因 / ဒေါသ ~ 震怒因 / မောဟ ~ 愚
 昧因 / အလောဘ ~ 非贪婪因/အဒေါသ ~ 非震怒因 /
 အမောဟ ~ 非愚昧因 ②名望，威望၊ ~ တန်ခိုး 声望
 ③架势，模样၊ ~ လုံးထုတ်သည်။ 装模作样。④预兆၊ ~
 နိမိတ် 预兆 II အ၊ <heit> 嘿！(提醒别人注意时用)
 ဟိတ်ကြီးဟန်ကြီး က၊ <heit kyi: han gyi:> 装腔作势，摆
 臭架子၊ ~ မလုပ်ပါနဲ့။ 别摆臭架子！
 ဟိတ်စာ န၊ <heit sa> (罕)(一)撮，微量
 ဟိတ်စီ န၊ <heit si> = ဟိတ်စာ
 ဟိတ်ထုတ် က၊ <heit htout> 摆架子，炫耀，神气活现
 ဟိတ်လုပ် က၊ <heit lout> 装模作样
 ဟိတ်ဟန် န၊ <heit han> 架势，架子၊ ~ ဆောင်သည်။ 摆架
 子，装模作样。 / ~ ထုတ်သည်။ 装模作样。 / ~ ပြသည်။
 摆架子。
 ဟုတ် က၊ <hout> ①正确，对，真实，真是，是၊ ဒါကျမခဲတံမ
 ~ဘူး။ 这不是我的铅笔。 / ဒီစာအုပ်မင်းဟာ ~ ရဲ့လား။ 这
 本书是你的吗？ / အင်း၊ သမီးပြောတာလဲ ~ ~ ပဲ။ 嗯，闺
 女说得也对。 ②真行，真能干，了不起၊ ဆော်ဆော် ~ တဲ့
 လူ၊ ဘော်လုံးကိုနောက်ပြန်ကန်ပြီးဂိုးသွင်းတတ်တယ်။ 这人真了不
 起，会倒勾射门。 / ဒါဘာ ~ သေးလဲ။ 这有什么了不起
 的！ ③象样，象话，对头၊ ဟေ့ကောင်၊ မင်းလုပ်တာမ ~ သေး
 ပါဘူးကွာ။ 嘿！你干得太不象话了！ / အပြောအဆိုအပြုအ
 မူမ ~ သဖြင့်အိမ်ရှင်အားအလွန်ပင်အားနာစရာကောင်းနေပါသည်။
 言行太不象话了，真对不起主人。 ④(古)刮风
 ဟုတ်ကန် က၊ <hout kh-ne:> (风)呼的一声၊ မီး ~ ငြိမ်း
 သွားတယ်။ 噗地一声火灭了。
 ဟုတ်ကဲ အ၊ <hout ke'> 是(表同意，应诺)၊ က၊ နက်ပြန်စေ
 စေတာခဲ။ ခ။ ~ ခင်ဗျား။ 甲，明天早一点来！乙，是！ /
 ~ လား။ 是吗？真是这样吗？
 ဟုတ်စ က၊ <hout sa'> 是吗？(表反问的简短说法)
 ဟုတ်တာ က၊ <hout ta> (古)对，正确
 ဟုတ်တိပတ်တိ က၊ <hout ti' pat ti'> 正经八百地，象那么
 回事地，真正地၊ မြန်မာစာကို ~ မတတ်။ 并不真正会緬
 文。 / ~ မကြိုးစား။ 没有真正努力。
 ဟုတ်တိဟတ္တိ က၊ <hout ti' hat ti'> = ဟုတ်တိပတ်တိ
 ဟုတ်ထွေ က၊ <hout tei> (古)对，正确
 ဟုတ်တိုင်းမှန်ရာ န၊ <hout tain: hman ya> 真实情况၊ သတင်း
 စာသည် ~ ကိုသာရေးရမည်။ 报纸要报导真实情况。
 ဟုတ်မှန် နဝ၊ <hout hman> 真实，确实
 ဟုတ်ရာမှန်ရာ န၊ <hout ya hman ya> 事实
 ဟုတ်ရား န၊ <hout ya:> = ဟုတ်လျား
 ဟုတ်လေတမတ် / ဟုတ်လေးတမတ် က၊ <hout lei d-mat / hout
 lei: d-mat> (古)不尊重，无礼